

ဗိုလ်ကတော်လည်ညိုတ် န၊ <bo g-daw le nyeit> 【植】一种豆子 Phaseolus Vulgais

ဗိုလ်ကပြား န၊ <bo ka' bya:> ① 欧缅混血儿 ② 欧洲人与其他民族结合生下的孩子

ဗိုလ်ကေ န၊ <bo kei> 西式头，分头

ဗိုလ်ကိတ်ပဲ န၊ <bo keit pe:> 【植】菜豆 phaseolus Vulgaris

ဗိုလ်ကျ က၊ <bo kya'> 专横跋扈，称王称霸

ဗိုလ်ကျောင်း န၊ <bo kyaun:> 洋学校，洋学堂： ~ ထွက် 洋学校毕业

ဗိုလ်ကြီး န၊ <bo gyi:> 【军】上尉

ဗိုလ်ကြက်ချေး န၊ <bo kyet khyi:> 假洋鬼子

ဗိုလ်ချုပ် န၊ <bo gyout> 【军】少将

ဗိုလ်ချုပ်ကြီး န၊ <bo gyout kyi:> 【军】上将

ဗိုလ်ချုပ်မှူး န၊ <bo gyout hmu:> 【军】最高级的陆军将官

ဗိုလ်ခြေ န၊ <bo gyei> (古) ① 兵力，军队，人马， ② 人群

ဗိုလ်ခွေး န၊ <bo gwei:> 狮子狗

ဗိုလ်ငါးပါး န၊ <bo nga: ba:> 【佛】五力，即： သဒ္ဓါဗိုလ် 信力、 ဝိရိယဗိုလ် 精进力、 သတိဗိုလ် 念力、 သမာဓိဗိုလ် 定力、 ပညာဗိုလ် 慧力

ဗိုလ်စာ န၊ <bo za> 西式食品，西餐

ဗိုလ်စားငှက် န၊ <bo za: hnget> 【动】 = စနိုက်ငှက်

ဗိုလ်စားပဲ န၊ <bo za: be:> 【植】 ① 棉豆 Pha seo lus Lunatus ② 扁豆 Dolichos Lablab ③ 蚕豆 Vicia Faba

ဗိုလ်စိတ်ပေါက် က၊ <bo seit paut> 崇洋，产生崇洋心理

ဗိုလ်စွဲ က၊ <bo swe:> 得冠军

ဗိုလ်ဆံတောက် န၊ <bo z-daut> = ဗိုလ်ကေ

ဗိုလ်ဆံဖုတ် န၊ <bo z-bout> (对西式头的贬称) 小分头

ဗိုလ်ဆန် က၊ <bo hsan> 洋化

ဗိုလ်ဆွဲ က၊ <bo hswa:> = ဗိုလ်စွဲ

ဗိုလ်ညီလာခံ န၊ <bo nyi la gan> (古) 检阅

ဗိုလ်တထောင် န၊ <bo t-htaun> (仰光市一区名) 波德塘： ~ ရပ်ကွက် 仰光市波德塘区

ဗိုလ်တထောင်တင်လေး န၊ <bo t-htaun tin lei:> 强弩

ဗိုလ်တဲ န၊ <bo de:> 政府招待所，旅舍

ဗိုလ်တဲငှက် န၊ <bo de: hnget> 【动】 = ငှက်သူခိုး

ဗိုလ်တင် က၊ <bo tin> 推选头头，推选领导： အရည်အချင်းမရှိ တဲ့သူကို ~ မိယင်ငါးပါးမှောက်တာပဲ။ 如推选无能之辈当领导 那就糟糕了。

ဗိုလ်တောင်း က၊ <bo taun:> (古) 点将挑战

ဗိုလ်ထု န၊ <bo du'> = ဗိုလ်ခြေ

ဗိုလ်ထုဗိုလ်ထု န၊ <bo du' bo hta'> (罕) = ဗိုလ်ခြေ

ဗိုလ်ထုဗိုလ်အင် န၊ <bo du'bo in> = ဗိုလ်ခြေ

ဗိုလ်ထွက် က၊ <bo htwet> (古) 应战

ဗိုလ်ပါ န၊ <bo ba> ① 王公大臣的随从、卫队等 ② 人群

ဗိုလ်ပုံ န၊ <bo bon> 大庭广众： ~ အလယ်တွင် 在大庭广众之中

ဗိုလ်ပွဲခံ I န၊ <bo bwe: gan> (古) 阅兵典礼 II က၊ <bo bwe: khan> (古) 检阅部队

ဗိုလ်ဘောင်းဘီ န၊ <bo baun: bi> 西服裤子

ဗိုလ်မ န၊ <bo ma'> ① 洋女人： ~ ဆံတောက် 西式女短发 ② 女军官

ဗိုလ်မထား က၊ <bo m-hta:> 敢于取胜，不示弱： ဒီသူငယ်ဟာ ဘယ်သူ့ကိုမှ ~ ဘူး။ 这小子敢于跟强者较量。

ဗိုလ်မင်း န၊ <bo min:> (古) 军官

ဗိုလ်မှူး န၊ <bo hmu:> 【军】少校

ဗိုလ်မှူးကြီး န၊ <bo hmu: gyi:> 【军】上校： ခု ~ 中校

ဗိုလ်မှူးချုပ် န၊ <bo hmu: gyout> 【军】准将

ဗိုလ်ရုံ န၊ <bo yon> = ဗိုလ်တဲ

ဗိုလ်ရှုခံ က၊ <bo shu' khan> ① (皇帝) 上朝 ② 检阅： ~ စင်မြင့် 检阅台，观礼台 / ~ မဏ္ဍပ် 检阅台 / ~ ဆောင် 检阅台

ဗိုလ်ရှုညီလာခံ န၊ <bo shu' nyi la> (古) 阅兵典礼

ဗိုလ်ရှုသဘင် န၊ <bo shu' th-bin> 阅兵典礼

ဗိုလ်ရှုသဘင်ခံ က၊ <bo shu' th-bin khan> 检阅，阅兵

ဗိုလ်လူ က၊ <bo lu'> ① 争霸 ② 争冠军

ဗိုလ်လှပဲ န၊ <bo lu' bwe:> 冠军赛，决赛

ဗိုလ်လူ န၊ <bo lu> = ဗိုလ်ခြေ

ဗိုလ်လောင်း န၊ <bo laun:> 士官生，预备军官

ဗိုလ်လုပ် က၊ <bo lout> ① 当头头 ② 称霸，称王

ဗိုလ်ဝင်ခံ က၊ <bo win khan> (皇帝) 接见群臣，接见文武百官

ဗိုလ်ဝတ်စုံ န၊ <bo wut son> 西服

ဗိုလ်သင်တန်း န၊ <bo thin dan:> 军官训练班： ~ ကျောင်း 军官学校 / ~ ဆင်း 军官学校毕业生 / ~ တက် 上军官学校学习

ဗိသုဏ္ဍိ န၊ <beit th-no:> [巴] 毘湿奴护持神(他与 梵天、သီဝိ 湿婆合称为印度教三大神)

ဗိသုဏ္ဍိမြို့ဟောင်း န၊ <beit th-no: 'myo' haun:> 马圭省境内，古代城镇废墟，有人认为是古代驃国的城镇

ဗျာ ဝ၊ <bya'> ① (男) 哎！(下辈对长辈或平辈之间的应诺语气) 等于： ခင်ဗျာ၊ ခင်ဗျာ 的简略 ② (男) 表示尊敬的语气： ~ ဟုထူးလိုက်သည်။ 答应一声“哎”。 / ဟုတ်တယ် ~ ။ 是啊！ ③ (男) 表示惊叹的语气。 / အမယ်လေး ~ ။ 哎哟！

ဗျာတိရောဂနည်း န၊ <bya' ti' rei ka' ni:> 影射的说话技巧 ဗျာ ဝ၊ <bya'> = ဗျာ

ဗျာ I ဝ၊ <bya> ① = ဗျာ ② (男) 表示尊敬的结尾语气 ③ (男) (惊讶时或没听清对方的话再次询问时用，说时用升调) 什么？请原谅，我没听清 II န၊ <bya> ①